

**ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၅ နှစ်မြောက်မှာ အထိမ်းအမှတ်အနေနဲ့
ယူကေရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို JFM ကြိုဆို**

International Gateways Group၊ Star Sapphire Group နဲ့ Sky One ဆောက်လုပ်ရေး တို့ကို ယူကေရဲ့ နောက်ဆုံး ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု တွေ အပေါ် Justice For Myanmar က ကြိုဆိုလိုက်ပါတယ်။

International Gateways Group နဲ့ Star Sapphire Group တို့ဟာ မြန်မာစစ်တပ်အတွက် အဓိကလက်နက်ပွဲစား တွေ ဖြစ်ပါတယ်။ Star Sapphire Group ရဲ့ သတ္တုတူးဖော်ခြင်း၊ ဟိုတယ်နဲ့ ကာစီနိုလုပ်ငန်းတွေ အပါအဝင် ၎င်းတို့ရဲ့ လုပ်ငန်းအမျိုးမျိုးဟာ အကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

Sky One Construction ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည်စုံ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

International Gateways Group၊ Star Sapphire Group နဲ့ Sky One Construction တို့ဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ပံ့ပိုးကူညီတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ဖော်ထုတ်ခဲ့ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ယူကေအစိုးရရဲ့ အခုနောက်ဆုံး ပိတ်ဆို့အရေးယူ မှုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများတွေ နေ့စဉ်ကျူးလွန်နေပြီး လုံးဝအပြစ်ပေးမခံရတဲ့ အကြမ်းဖက် စစ်အုပ်စုအတွက် လက်နက်နဲ့ ငွေကြေးဆက်လက်စီးဆင်းနေမှုကို ရပ်တန့်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အခု တရားမဝင်စစ်ကောင်စီကို ဦးဆောင်နေပြီး လူပေါင်း ၂၂၀၀ ကျော်ကို သတ်ဖြတ်တာ၊ လူပေါင်း ၁၅၀၀၀ ကျော် ဖမ်းဆီးတာတွေအပါအဝင် ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်တာတွေ၊ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရတာတွေ ပါဝင်ပါတယ်။

“ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ညှိနှိုင်းဆောင်ရွက်မှုအပေါ် မြန်မာစစ်တပ်က ပျက်ကွက်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂနဲ့ သူရဲအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီအမှားတွေကို သင်ခန်းစာယူရမှာဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုဆီရောက်မယ့် ဘဏ္ဍာငွေလက်နက်တွေစီးဆင်းမှုဟာ နိုင်ငံတကာရာဇဝတ်မှုတွေ အခွန်ရည်နိုင်တဲ့အတွက် ရပ်တန့်ဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှု ကျူးလွန်သူအားလုံးကို အရေးယူဖို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် တာတွေ လုပ်ရမှာပါ။

“ဒီလိုဆောင်ရွက်ရာမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့နဲ့ လေယာဉ်ဆီ သုံးစွဲခွင့် တားမြစ်ဖို့တွေလည်း ပါဝင်ပါတယ်။

“အခုလက်ရှိ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ ငြင်းဆန်နေတဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အပါအဝင် ဒေသတွင်းဒီမိုကရေစီနိုင်ငံတွေကို ကျွန်မတို့ရွတ်ချပါတယ်။ သူတို့အနေနဲ့ နိုင်ငံတကာတာဝန်နဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။”

ပိုမိုသိရှိရန်

International Gateways Group အကြောင်း ကျွန်ုပ်တို့ရဲ့ စုံစမ်းဖော်ထုတ် ရေးသားမှု ကို [ယခုနေရာတွင်](#) ရယူပါ။

Star Sapphire Group အကြောင်း ကျွန်ုပ်တို့ရဲ့ စုံစမ်းဖော်ထုတ် ရေးသားမှု ကို [ယခုနေရာတွင်](#) ရယူပါ။

Sky One ဆောက်လုပ်ရေး အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးနဲ့ အပေါင်းအပါလုပ်ငန်းများ စာရင်းကို [ဤနေရာတွင်](#) ကြည့်ပါ။

[Justice For Myanmar](#) သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရန်၊ စစ်တပ်စီးပွားရေးများအဆုံးသတ်ရန် တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်ပြသည့် တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့ဖြစ်သည်။

Justice For Myanmar | media@justiceformyanmar.org
<https://www.justiceformyanmar.org/> | Mirror:
<https://justiceformyanmar.github.io/justiceformyanmar.org/>
<https://twitter.com/justicemyanmar> | <https://www.facebook.com/justiceformyanmar.org/>